

EN  
ID  
MS  
ZH  
JA  
KM  
KO  
LO  
MY  
TH  
VI

# အခန်း (၁)။ မေခရိုစီးပွားရေးဆိုင်ရာ အလားအလာများနှင့် စိန်ခေါ်မှုများ

၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးသည် မတည်ငြိမ်မှုများ၊ အခက်အခဲများ ကြုံတွေ့ခဲ့ရပြီး ဆယ်စုနှစ်များအတွင်း ဖြစ်ပေါ်ခဲ့သော ကုန်သွယ်ရေးဆိုင်ရာ ကြီးမားသော ပြောင်းလဲမှုများ ကြုံတွေ့ခဲ့ရသော်လည်း တည်ငြိမ်သော စီးပွားရေးတိုးတက်မှုနှုန်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုက ဧပြီလတွင် ကြေညာခဲ့သည့် ကျယ်ပြန့်သော အခွန်အကောက်ခွန်ထားဆိုင်ရာ အစီအစဉ်များသည် သမိုင်းတစ်လျှောက်တွင် ကုန်သွယ်ရေးမူဝါဒဆိုင်ရာ မသေချာမှုများကို အမြင့်ဆုံးအထိ ဖြစ်ပေါ်စေခဲ့သော်လည်း လက်တွေ့တွင်မူ အခွန်အကောက်ဆိုင်ရာ အကျိုးသက်ရောက်မှုများသည် မူလခန့်မှန်းထားသည့်အတိုင်း ပြင်းထန်ခြင်းမရှိ သည့်အပြင် မေခရိုစီးပွားရေးအပေါ် သက်ရောက်မှုသည်လည်း မျှော်မှန်းထားသလို များစွာထိခိုက်မှုမရှိဘဲ ထိန်းကျောင်းနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးအခြေအနေသည် ပြည်တွင်းဝယ်လိုအား အားကောင်းခိုင်မာမှုနှင့် ဉာဏ်ရည်တုနည်းပညာ (AI) နှင့် ဆက်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုများခိုင်မာမှုတို့ကြောင့် တိုးတက်ကောင်းမွန်လျက်ရှိပါသည်။ ဥရောပနိုင်ငံများတွင်မူ ကုန်ထုတ်လုပ်မှုဆိုင်ရာအခက်အခဲများနှင့် ပြည်ပဝယ်လိုအား နည်းပါးမှုအခြေအနေများကြောင့် စီးပွားရေးတိုးတက်မှုနှုန်းမှာ နှေးကွေးလျက်ရှိပါသည်။ ကမ္ဘာ့ငွေကြေးဖောင်းပွမှုနှုန်းသည် ကုန်စည်ဈေးနှုန်းများကျဆင်းမှုနှင့် ပြည်ပဝယ်လိုအား အားနည်းလာမှုတို့ကြောင့် တစ်ဖြည်းဖြည်း ကျဆင်းလာလျက်ရှိသော်လည်း အမေရိကန်ပြည်ထောင်စုတွင်မူ အခွန်အကောက်ဆိုင်ရာနောက်ဆက်တွဲ သက်ရောက်မှုများကြောင့် ငွေကြေးဖောင်းပွမှုနှုန်းလျော့နည်းမှုသည် အခြားနိုင်ငံများထက် နှေးကွေးလျက်ရှိနေပါသည်။

၂၀၂၅ ခုနှစ်တွင် အာဆီယံ+၃ ဒေသ၏ စီးပွားရေးတိုးတက်မှုသည် မျှော်မှန်းချက်ထက် ကျော်လွန်ကာ ၄.၃ ရာခိုင်နှုန်းထိတိုးတက်လျက်ရှိပြီး ဧပြီလ အခွန်အကောက်ဆိုင်ရာကြေညာချက်များနောက်ပိုင်း ခန့်မှန်းခဲ့သည့် ၃.၈ ရာခိုင်နှုန်းထက် သိသိသာသာ မြင့်မားလျက်ရှိပါသည်။ ယင်းသို့တိုးတက်ခြင်းသည် ဉာဏ်ရည်တုနည်းပညာ (AI) နှင့် ဆက်စပ်သည့် လျှပ်ကူးပစ္စည်းများ (Semiconductor) ဝယ်လိုအားမြင့်တက်မှုကြောင့် တစ်နှစ်ပတ်လုံး ပို့ကုန်မြင့်မားခြင်း၊ အမေရိကန်သို့ ကုန်စည်တင်ပို့မှု လျော့နည်းသော်လည်း ဒေသတွင်းကုန်သွယ်မှုအားကောင်းလာခြင်းနှင့် မူဝါဒဆိုင်ရာထောက်ပံ့မှုများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းတို့ကြောင့်ဖြစ်ပါသည်။ လုပ်သားဈေးကွက်အားကောင်းမှုနှင့် ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းမှုတို့ကြောင့် ပုဂ္ဂလိကဏ္ဍ စားသုံးမှုသည်လည်း တည်ငြိမ်ကောင်းမွန်လျက်ရှိပါသည်။ ထို့အပြင် အဆင့်မြင့် အီလက်ထရောနစ်ပစ္စည်းများ၊ လျှပ်စစ်သုံးယာဉ်များနှင့် အင်ဂျင်နီယာဝန်ဆောင်မှုကဏ္ဍများသို့ ပြည်ပရင်းနှီးမြှုပ်နှံမှု (FDI) ဝင်ရောက်မှုများကြောင့် အာဆီယံဒေသတွင် ရင်းနှီးမြှုပ်နှံမှု သိသိသာသာအားကောင်းလျက်ရှိပါသည်။ ပင်မငွေကြေးဖောင်းပွမှုနှုန်း (Headline inflation) သည် ၀.၉ ရာခိုင်နှုန်းဖြင့် ကျဆင်းလျက်ရှိပြီး ယင်းသည် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းအောက်တွင် တည်ရှိနေပါသဖြင့် ဖြေလျော့သော ငွေကြေးမူဝါဒကို အသုံးပြုနိုင်ပါသည်။ ထို့အပြင် နိုင်ငံတကာသုံးသီးသန့်ရန်ပုံငွေများ တိုးတက်လာမှုသည် မတည်ငြိမ်သည့်ကာလအတွင်း ပြင်ပဖိအားများကို ပိုမိုခိုင်ခံ့ရည်ရှိစေပါသည်။

အမေရိကန်ပြည်ထောင်စု၏ အခွန်အကောက်မြင့်တက်မှုများက ပြည်ပဝယ်လိုအားကျဆင်းမှုကိုဖြစ်ပေါ်စေပါသဖြင့် ၂၀၂၆ နှင့် ၂၀၂၇ ခုနှစ်များတွင် စီးပွားရေးတိုးတက်မှုနှုန်းသည် ၄.၀ ရာခိုင်နှုန်းသို့ လျော့နည်းလာမည်ဟု ခန့်မှန်းထားပါသည်။ သို့ရာတွင် ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်းနှင့် လုပ်သားဈေးကွက်အားကောင်းလာမှုတို့ကြောင့် ပုဂ္ဂလိကစားသုံးမှု တိုးတက်လာပါသဖြင့် ပြည်တွင်းဝယ်လိုအားသည် စီးပွားရေးတိုးတက်မှု၏ အဓိကမောင်းနှင်အား အနေဖြင့် တည်ရှိနေမည်ဖြစ်ပါသည်။ လျှပ်ကူးပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများနှင့် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်လာခြင်းကြောင့် နည်းပညာအခြေပြု ပြည်ပဝယ်လိုအားတိုးတက်လာနိုင်ပြီး စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုနိုင်သော်လည်း ၂၀၂၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်းနှေးကွေးနိုင်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးနှုန်းမြင့်တက်မှုနှင့် နိုင်ငံအချို့တွင် အထောက်အပံ့လျော့ချမှုတို့ကြောင့် ပင်မငွေကြေးဖောင်းပွမှုနှုန်း (Headline inflation) သည် ၂၀၂၆ ခုနှစ်တွင် ၁.၄ ရာခိုင်နှုန်းနှင့် ၂၀၂၇ ခုနှစ်တွင် ၁.၅ ရာခိုင်နှုန်းသို့ မြင့်တက်လာနိုင်မည်ဟု ခန့်မှန်းထားပါသည်။

ကြိုတင်မမျှော်မှန်းနိုင်သည့် အခြေအနေများနှင့် မသေချာမရောမရာများကြောင့် ဆုံးရှုံးနိုင်ခြေများ မြင့်တက်နိုင်ဖွယ်ရှိပါသည်။ နည်းပညာဆိုင်ရာဝယ်လိုအားနှင့် ကုန်သွယ်ရေးမူဝါဒ ပြောင်းလဲမှုများသည် ကောင်းကျိုး၊ ဆိုးကျိုးနှစ်ရပ်လုံး (two-sided risks)ကို ဖြစ်ပေါ်လာစေနိုင်ပါသည်။ AI အသုံးပြုမှုသည် ခန့်မှန်းထားသည့် ထက်မြင့်မားလာပြီး ရင်းနှီးမြှုပ်နှံမှုများလည်း ပိုမိုများလာပါက စီးပွားရေးတိုးတက်မှုသည် မူလခန့်မှန်းချက်ထက် ကောင်းမွန်လာနိုင်ပါသည်။ သို့ရာတွင် နည်းပညာကဏ္ဍတွင် အတားအဆီးများဖြစ်ပေါ်လာခြင်း သို့မဟုတ် အခွန်အကောက်များ ပြန်လည်မြင့်တက်လာခြင်းဖြစ်ပေါ်ပါက ဒေသတွင်း စီးပွားရေးလုပ်ဆောင်မှုများကို ထိခိုက်စေနိုင်မည်ဖြစ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးနှုန်းများ မြင့်မားနေခြင်းနှင့် စွမ်းအင်ထောက်ပံ့မှုအတွက် အနှောင့်အယှက်များ ဆက်လက်ဖြစ်ပေါ်နိုင်ခြင်းသည် စီးပွားရေးတိုးတက်မှုအတွက် အဟန့်အတားဖြစ်စေပြီး ကုန်ဈေးနှုန်းမြင့်တက်မှုကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့အပြင် ငွေကြေးဈေးကွက် မတည်ငြိမ်မှုများနှင့် အင်အားကြီးနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးမှုတို့သည်လည်း ဒေသတွင်း စီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေနိုင်ပါသည်။

အနာဂတ်ကာလတွင် လိုက်လျောညီထွေမှုရှိပြီး ပြောင်းလွယ်ပြင်လွယ်ရှိသောမူဝါဒချမှတ်နိုင်ရေးသည် အာဆီယံ+၃ ဒေသတွင်းနိုင်ငံများ၏ မူဝါဒချမှတ်သူများအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်တွင် တိုးတက်မှုသည် ခန့်မှန်းချက် ထက်ကျော်လွန်ခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျခြင်းနှင့် နိုင်ငံအများစုသည် ပိုမိုထိရောက်သည့် ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒများအား ချမှတ်နိုင်ခြင်းတို့ကြောင့် ၂၀၂၆ ခုနှစ်တွင် ဒေသတွင်းစီးပွားရေး ပိုမိုအားကောင်းခိုင်မာမည် ဖြစ်ပါသည်။ သို့ရာတွင် မမျှော်မှန်းနိုင်သည့် မသေချာမှုများနှင့် ပုံမှန်မဟုတ်သည့် စီးပွားရေးဆိုင်ရာရလဒ်များ ဖြစ်ပေါ်လာနိုင်ပါသဖြင့် မူဝါဒဆိုင်ရာ ပြောင်းလွယ်ပြင်လွယ်ရှိရန် အရေးကြီးပါသည်။ ကိန်းဂဏန်းအချက်အလက်များပေါ်အခြေခံ၍ ပြောင်းလွယ်ပြင်လွယ်ဖြစ်သည့် မူဝါဒများချမှတ်ခြင်း၊ မူဝါဒများရှင်းလင်းခိုင်မာစွာချမှတ်ခြင်း၊ ဘဏ္ဍာရေးမူဝါဒနှင့် ငွေကြေးမူဝါဒများအကြား ပိုမိုအားကောင်းသော ချိတ်ဆက်မှုများဆောင်ရွက်ခြင်းတို့ဖြင့် ဒေသတွင်းစီးပွားရေးတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်သကဲ့သို့ ဖြစ်ပေါ်လာနိုင်သည့် ပြင်ပဖိအားများ၊ ထိခိုက်မှုများကိုလည်း ကောင်းမွန်စွာ တုံ့ပြန်နိုင်မည်ဖြစ်ပါသည်။

ဤဘာသာပြန်ဆိုချက်သည် အချက်အလက်အတွက်သာ ဖြစ်သည်။ အဓိပ္ပာယ်ကွာဟမှုရှိပါက အင်္ဂလိပ်မူရင်းကိုသာ အတည်ပြုရမည်။

EN
ID
MS
ZH
JA
KM
KO
LO
MY
VI

# အခန်း ၂။ အာဆီယံ+၃ ၏ ဒေသတွင်း ချိတ်ဆက်မှု ပိုမိုခိုင်မာအားကောင်းလာမှုနှင့် စီးပွားရေးဆက်နွယ်မှုများ ပြောင်းလဲတိုးတက်လာမှု

အာဆီယံ+၃ ကို ဝန်းရံထားသော ကမ္ဘာလုံးဆိုင်ရာ အခြေအနေများသည် သိသာထင်ရှားစွာ ပြောင်းလဲလျက်ရှိပါသည်။ အခွန်အကောက်ဆိုင်ရာမူဝါဒများ၊ ပထဝီဝင် စီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများနှင့် မူဝါဒဆိုင်ရာမသေချာမှုများသည် ကာလတိုတွင် ဒေသတွင်း စီးပွားရေးဆိုင်ရာ ခံနိုင်ရည်ရှိမှု၊ အပြန်အလှန် ကုန်သွယ်မှုကိစ္စရပ်များနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အလားအလာတို့အပေါ် မေးခွန်းများ ဖြစ်ပေါ်လာစေပါသည်။ ဤအခန်းသည် လွန်ခဲ့သော နှစ် (၂၀) အတွင်း ဒေသတွင်း စီးပွားရေး ချိတ်ဆက်မှုများ ပြောင်းလဲလာပုံကို ဆန်းစစ်လေ့လာခြင်း၊ စီးပွားရေး အတက်အကျဖြစ်မှုများ၊ မေခရိုစီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို လေ့လာခြင်းနှင့် ရေရှည်တွင် စီးပွားရေးအရခံနိုင်ရည်ရှိမှုနှင့် တိုးတက်မှုရရှိနိုင်ရန် စဉ်းစားပြင်ဆင်ရမည့် မူဝါဒဆိုင်ရာ ဦးစားပေးချက်များကို သုံးသပ်ထားပါသည်။

အာဆီယံ+၃ ဒေသသည် ယခင်က ပြည်ပဝယ်လိုအားကိုဖြည့်တင်းရန် ကုန်ထုတ်လုပ်မှု အဓိကဆောင်ရွက်သည့် ဝိသေသလက္ခဏာရပ်သည် ပြောင်းလဲလာခဲ့ပြီး ဒေသတွင်း စီးပွားရေးချိတ်ဆက်မှုများသည်လည်း လွန်ခဲ့သော နှစ် (၂၀) ခန့်နှင့် နှိုင်းယှဉ်ပါက ပြောင်းလဲလာခဲ့ပါသည်။ ရောင်းလိုအားအနေဖြင့် ဒေသတွင်း ကုန်ထုတ်လုပ်မှုသည် ယခင်က ဂျပန်နိုင်ငံကို အဓိကထားသည့်ပုံစံမှ နောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့် အပြန်အလှန်ချိတ်ဆက်သည့်ပုံစံသို့ ပြောင်းလဲလာပါသည်။ ကုန်သွယ်မှုတွင် ကြားခံကုန်စည်နှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကုန်စည်များအပေါ် ဦးစားပေးမှုသည် ဒေသတွင်းကုန်ထုတ်လုပ်မှုများ ပိုမိုပေါင်းစည်းမှုကို အကူအညီဖြစ်စေပါသည်။ အလားတူ ဝယ်လိုအားဘက်တွင်လည်း ဒေသတွင်းဝယ်လိုအားသည် လွန်ခဲ့သော နှစ် (၂၀) နှင့် နှိုင်းယှဉ်ပါက ထင်ရှားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ အာဆီယံ+၃ ဒေသသည် Global Final Demand အဓိကအရင်းအမြစ်တစ်ခုအဖြစ် ပေါ်ထွက်လာပြီး အာဆီယံ+၃ ၏ စုစုပေါင်းဝယ်လိုအားသည် အမေရိကန်ထက်ပင် ကြီးမားလာပါသည်။ ဒေသတွင်းနိုင်ငံများအကြား အပြန်အလှန်မီခိုမှုသည် ပိုမိုကျယ်ပြန့်လာပြီး တရုတ်နိုင်ငံနှင့် ဒေသတွင်းနိုင်ငံများအကြား အပြန်အလှန်မီခိုမှုသည် အရေးပါသကဲ့သို့ တရုတ်နိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် အာဆီယံ - ၃ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများလည်း တိုးတက်လျက်ရှိပါသည်။

အထက်ပါ တိုးတက်မှုများက အာဆီယံ+၃ ဒေသသည် လက်ရှိကြုံတွေ့နေရသော ကုန်သွယ်ရေးအတားအဆီးများကို ယခင်ထက် ကောင်းမွန်စွာ ဖြေရှင်းနိုင်ကြောင်း ဆိုလိုပါသည်။ ဒေသ၏ဝယ်လိုအားသည် မိမိဒေသတွင်း၌သာ မှတည်နေပြီး ဒေသ၏ပြင်ပဈေးကွက်အပေါ် မှီခိုမှုလျော့နည်းလာပါသည်။ ကုန်ထုတ်လုပ်မှုအနေဖြင့် ကြည့်ပါက ယခင်က ဒေသတွင်း တန်ဖိုးပေါင်းစည်းမှုသည် အကန့်အသတ်ရှိပြီး တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ပို့ဆောင်ပေးသည့်ပုံစံသာရှိရာမှ ယခုအခါ ဒေသတွင်းထုတ်လုပ်မှုသည် ဒေသတွင်းနိုင်ငံအချင်းချင်း ပိုမိုချိတ်ဆက်ကာ လက်တွေ့ထုတ်လုပ်နိုင်သည့် အားကောင်းသော ထုတ်လုပ်မှုကွန်ယက်ပုံစံ ဖြစ်လာပါသည်။ ထို့အခြေအနေသည် ပြင်ပအန္တရာယ်များမှ ရှင်းလင်းစွာကင်းလွတ်သည်ဟု မဆိုလိုသော်လည်း ယခင်အခြေအနေများထက် ပိုမိုအားကောင်းလာမှုကို ဖော်ညွှန်းနေပါသည်။

ပိုမိုနက်ရှိုင်းသော စီးပွားရေးဆက်နွယ်မှုများကြောင့် အာဆီယံ+၃ နိုင်ငံများ၏ စီးပွားရေးအတက်အကျသည် ပိုမိုဆင်တူလာခဲ့ပြီး ဒေသတွင်းအချက်အလက်များသည်လည်း ကမ္ဘာလုံးဆိုင်ရာ အချက်အလက်များကဲ့သို့ အရေးပါလာပါသည်။ ဤဒေသတွင်းချိတ်ဆက်မှုများသည် ပြင်ပဝယ်လိုအားလျော့ကျမှုကဲ့သို့သော ထိခိုက်မှုများကို နည်းပါးစေပါသည်။ သို့ရာတွင် နိုင်ငံတစ်နိုင်ငံအပေါ်ထိခိုက်မှုသည် အခြားဒေသတွင်းနိုင်ငံများသို့ လွယ်ကူစွာ ကူးဆက်နိုင်၍ မိမိနိုင်ငံ၏ မေခရိုစီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို ဒေသတွင်းကိစ္စရပ်တစ်ခုကဲ့သို့ ဂရုပြုရပါမည်။ ဒေသတွင်းဆွေးနွေးပွဲများနှင့် စောင့်ကြည့်လေ့လာမှုများသည် ဘုံတည်သော ပြဿနာရပ်များကို ကြိုတင်ခန့်မှန်းနိုင်ရန် အရေးပါသကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ပြင်ပထိခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်ထားခြင်းသည်လည်း ဒေသတွင်းနိုင်ငံများအတွက် အရေးကြီးပါသည်။

ကာလတို စီးပွားရေးအတက်အကျထက် ကာလရှည်တွင် စီးပွားရေးအရခံနိုင်ရည်ရှိမှုနှင့် တိုးတက်မှုရရှိရန်အရေးကြီးပါသည်။ နိုင်ငံများသည် တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်မှုကြောင့် ဝင်ငွေပိုမိုရရှိသည့်သကဲ့သို့ ပေါင်းစည်းမှုကြောင့် မှီခိုမှုမြင့်မားလာသဖြင့် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးနိုင်ခြေများကိုလည်း ထိန်းချုပ်ရန်လိုအပ်ပါသည်။ တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်ခြင်း၊ ဆုံးရှုံးနိုင်ခြေလျော့ချရန် မတူကွဲပြားသောလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ပေါင်းစည်းမှုမှ ရရှိသည့် ကောင်းကျိုးများကို မျှဝေခံစားခြင်းတို့သည် အရေးကြီးပါသည်။ အထူးသဖြင့် အာဆီယံဒေသသည် ကန့်သတ်ချက်များရှိနေပါ၍ ဒေသတွင်း ပိုမိုပေါင်းစည်းရေးအတွက် လွတ်လပ်သောကုန်သွယ်မှုတစ်ခုတည်းဖြင့် မလုံလောက်ဘဲ နိုင်ငံများအကြား ရင်းနှီးမြုပ်နှံမှုများကိုလည်း ပိုမိုမြှင့်တင်ရန် လိုအပ်ပါသည်။

အာဆီယံ+၃ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများသည် ဆက်လက်ပြောင်းလဲနေမည်ဖြစ်ပါသည်။ ပထဝီဝင်စီးပွားရေးတင်းမာမှုများသည် ဒေသတွင်းအခြေပြုမှုကို ပိုမိုခိုင်မာစေနိုင်ပြီး လူဦးရေပြောင်းလဲမှုများနှင့် စီးပွားရေးပြန်လည်ချိန်ညှိမှုများသည် ဒေသတွင်းဝယ်လိုအားကို ဖြစ်ပေါ်စေပါသည်။ ထို့အပြင် ဒစ်ဂျစ်တယ်နည်းပညာများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာလိုက်လျောညီထွေ ပြောင်းလဲမှုများသည်လည်း ပေါင်းစည်းမှုအတွက် အခွင့်အလမ်းသစ်များကို ဖန်တီးပေးနေပါသည်။ ဤပြောင်းလဲလာသောအခြေအနေများကို စီမံခန့်ခွဲရန် ပြောင်းလွယ်ပြင်လွယ်ရှိမှုကို တည်ဆောက်ရန် အရေးကြီးပါသည်။ အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပေါ်မှုများသည် ဒေသတွင်းနိုင်ငံများအပေါ် ထိလွယ်ရှလွယ် သက်ရောက်မှုများ ဖြစ်ပေါ်နိုင်ပါ၍ မူဝါဒဆိုင်ရာဆွေးနွေးမှု၊ ပေါင်းစည်းဆောင်ရွက်မှု၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများခိုင်မာရန်သည် အရေးပါလာပါသည်။ အာဆီယံ+၃ ဒေသသည် အာရှငွေရေးကြေးရေးအကြပ်အတည်းကာလအပြီးတွင်လည်း ယခုကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုကို ပြုသင့်ပြီးဖြစ်ပါသည်။ လွန်ခဲ့သောနှစ် (၂၀) အတွင်း ပွင့်လင်းမြင်သာမှု၊ ပေါင်းစည်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် ဒေသ၏တိုးတက်မှုကို ဖော်ဆောင်နိုင်သကဲ့သို့ ဆက်လက်ပြီး မသေချာမရောမရာများ များပြားလာသော ယနေ့ကမ္ဘာကြီးတွင်လည်း တိုးတက်မှုလမ်းကြောင်းကို ရရှိရန်မှာ အထက်ဖော်ပြပါ အချက် (၃) ချက်ကို ပိုမိုခိုင်မာရန် လိုအပ်မည်ဖြစ်ပါသည်။

ဤဘာသာပြန်ဆိုချက်သည် အချက်အလက်အတွက်သာ ဖြစ်သည်။ အဓိပ္ပာယ်ကွာဟမှုရှိပါက အင်္ဂလိပ်စာရင်းကိုသာ အတည်ပြုရမည်။